



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ပေါ်များ	ပထမအကြိမ်
	ဒေသကိစ္စဘဏ်၊ ၂၀၂၃ ခုနှစ်
စောင်ရေး	၇၀၀
မျက်နှာဖုံးဒီဇိုင်း	လင်းဝလ္လာ (ဝြော်ဝေးလုပ်)
ထုတ်ဝေသူ	သိမ်သူ့ (၁၁၂၅)
ပုံစိန်သူ	ဝင်ပိုင်ပိုင်(နှင့်သင်ပုံစိန်တိုက်-၀၀၄၄၁) ဝြော်ဝေးလုပ်
ဘဏ်	ချုစိုင်စွဲ
စာအောင်သူ	ကိုယ် (ငွေအောင်စည်းအောင်သူ) ဝြော်ဝေးလုပ်
မြန်းချိန်	မဟာဓာတ်
တန်း	မျိုး - ဝြော်ဝေးလုပ် ၁၃၃၈။ ဝြော်ဝေးလုပ် ၁၃၃၉
	ငွေးဝါယံ

မအကံ

ညီမလေး၊ မအကံ
ရန်ကုန်၊ မတာဓာတ်၊ ၂၀၂၃
၁၁ ၁၆၈၊ ၂၀၁၅ × ၁၂၁၅ ၀၈၈၅
(၁) ညီမလေး

ညီမလေး

မင်္ဂလာ

THE TWIN

မ ဟ န စ ေ ပ ါ ။ (စ ေ စ ု ၂၀၅ - ၁၀၅)

အပိုင်း (၁)

ကျွန်မမှာ အမွှာ ညီမလေးရှိ (ခဲ့ဖူး)ပါတယ်။ Identical twins ပါ။ ကျွန်မတို့ အသက် ခြောက်နှစ်အရွယ်မှာ ကျွန်မတို့မိဘားစု စီးလာတဲ့ မြင်းလှည်းကို ကုန်တင်ကားဝင်တိုက်လို့ ညီအစ်မ နှစ်ယောက်စလုံးရော၊ အဘွားရော၊ အမေရော ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ကျွန်မရယ်၊ အဘွားရယ်၊ အမေရယ်က ကံကောင်းထောက်မစွာ အသက်ရှင် ခဲ့ကြပေမဲ့၊ ညီမလေးကတော့ ကွယ်လွန်ခဲ့ရှာပါတယ်။

ညီမလေးကို အဖေတို့၊ အမေတို့က ဓရလေ့ထုံးစုံအတိုင်း ကောင်းမွန် စွာ သပြောပေခဲ့ပြီး ယခုအချိန်ထိ နှစ်စဉ်ဒါနပြု အမျှအတန်းဝေမြဲ ဖြစ် ပါတယ်။ ပြဿနာက ညီမလေး ဆုံးပါးသွားပြီဆုံးတာကို သိပေမဲ့ ဆေးရုံမှာ သတိပြန်လည်လာတဲ့ အချိန်ကတည်းက ညီမလေးကို ကျွန်မ အမြဲ မြင်နေ ရတာပါပဲ။

ကျွန်မက ခြေကျိုး၊ နံရိုးကျိုးခဲ့တာမို့၊ ညီမလေးရဲ့ စျောပန်ကို သွားခွင့် မရခဲ့ပါဘူး။ အလူဗူကို ကျွန်မနဲ့ ဂါဝန်ဆင်တူလေးဝတ်ပြီး သွားခဲ့တဲ့ ညီမလေး၊ မြင်းလှည်းပေါ်မှာ ကျွန်မနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း ရယ်မော စနောက်နေခဲ့တဲ့ ညီမလေးဟာ မြင်းလှည်းထဲကနေ ကတ္တရာလမ်းမပေါ်ကို

ခေါင်းနဲ့ထွက်ကျခဲ့တာလို့ နေရာမှာတင် ပွဲချင်းပြီး ကွယ်လွန်ခဲ့ရှာတယ်လို့ လူကြီးတွေပြောလို့ သိခဲ့ရပေမဲ့ ကျွန်းမဆေးရုံးရတင်ဘေးမှာ ငေးငေးငိုင်ငိုင် ရပ်နေတဲ့ ညီမလေးကို မြင်နေရတဲ့ကျွန်းမှာ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ညီမလေးဟာ ကျွန်းမနဲ့အမြဲအတူ ရှိနေခဲ့တာပါပဲ။

ညီမလေးကို မြင်ရကြောင်း၊ ညီမလေး မသေသေးကြောင်း အမေ တို့က သူ့ကို ဂရုမစိုက်တော့လို့ အရမ်းဝမ်းနည်း နေပုံရကြောင်း၊ မိဘတွေနဲ့ အဘွားကို ကျွန်းမဆောင်ရွက်ပေါ်ပြုခဲ့ပေမဲ့ အကိစီးဒင့်ကြောင့် ကျွန်းမ ထပ်မံ့မာရ ပြီး ကြောင်သွားပြီးလို့သာ အထင်ခဲ့ရပါတယ်။

တစ်ဦးတည်း ကျွန်းတဲ့ ကလေးဆိုပြီး လူကြီးတွေက ကျွန်းမကို စိုင်းပုံချစ်ကြတာ၊ မျက်နှာအညီးမခံတာ၊ သည်းသည်းလုပ်ကြတာတွေကို ခပ်လှမ်းလှစ်းကနေ မျက်ရည်လေးတွေလည်ပြီး ငေးကြည့်နေတတ်တဲ့ ညီမလေးကြောင့် ကျွန်းမမှာ အားနာသလို့ မလုံမလြေဖြစ်သလို့ အပြစ်မက်း သလို့ အမြဲခံစားခဲ့ရပါတယ်။ တစ်ခါတလေတော့လဲ ညီမလေးက လနဲ့ရှုပြီး ဖျောက်သွားတတ်ပြန်တယ်၊ တစ်ခါတလေ ကျွန်းမကို မဖြင့်သလိုနဲ့ သူဘာသာ သူပဲ သိချင်းလေး ညည်းနေသယောင် လုပ်နေတတ်တယ်။

ဆေးရုံပေါ်မှာ ကျွန်းမဘေး လာရပ်နေတဲ့ အချိန်ကစလို့ ညီမလေးရဲ့ စကားသံကို ကျွန်းမ လုံးဝ မကြားရတော့ပါဘူး။ ပြောလည်း မပြောပါဘူး။ ကျွန်းမ သူ့ကို မြင်နေရတာလေး တစ်ခုပါပဲ။ ဘာဆက်သွယ်မှုမှ သူ့ဘက်က မလုပ်သလို့ တစ်ခါနှစ်ခါ စကားပြောကြည့်ပြီး သူက ဘာမှ မတု့ပြန်တာ ကြောင့် ကျွန်းမလည်း လက်လျှော့သားလိုက် ပါတော့တယ်။

ကျွန်းမ အထိုးကျွန်းလွန်းတဲ့ အခါမျိုးမှာတော့ ကျွန်းမ သူ့ကို စကားတွေပြောပါတယ်။ နာက်ပိုင်းတော့ သူက အသံထွက်ပြီးမတု့ပြန်ပေမဲ့ ရယ်စရာပါရင် ရယ်တာ၊ ကျွန်းမ ဝိုးနည်းနေရင် မျက်နှာလေးကိုပြီး နားထောင်နေတာမျိုးတော့ လုပ်တတ်ပါတယ်။ တစ်ခါတလေဆို ကျွန်းမမှာ ညီမလေးဟာ ကွယ်လွန်ခဲ့ပြီး ဆိုတာကိုတောင် မယုံသက်တွေ ဖြစ်ပြီး အကိစီးဒင့်ကြောင့် ငါညီမလေး စကားမပြောနိုင်ရှာတော့တာများလား လို့တောင် ထင်ခဲ့မိဖူးပါတယ်ရှင်။

နည်းနည်း အချုပ်ရောက်လာတော့ ညီမလေးဟာ လူ မဟုတ်တော့ဘူးဆိုတဲ့ အသိနဲ့ ကျွန်းမ ကြောက်စိတ်ဝင်လာခဲ့ပါတယ်။ ဒါကြောင့်

ဘုရားစာတွေ ရွတ်တာ၊ တရားခွဲတွေဖွင့်တာ၊ ရေမန်းတွေဖြန်းတာ လုပ်တော့တာပါပဲ။

ဒီလိုဆို ညီမလေးဟာ တစ်ပတ်နှစ်ပတ်လောက် ပျောက်သွား ပြန်တယ်။ နောက်တော့ အလွန်ကိုအားအင်ချည့်နဲ့ ညီးကယ်နေတဲ့ပုံနှစ်မျိုးလျ ပြီး ပြန်ရောက်လာပြန်တာပါပဲ။ တစ်ခါကနှစ်ခါလိုတော့ ကျွန်မလည်း သနား လာလို့ နေချင်လည်းနေတော့ကယ်ရယ်ဆိုပြီး ဒီလိုပဲ ထားလိုက်တော့ တယ်။ အဲဒီအတိုင်းနေခဲ့တာ ကျွန်မအသက် နှစ်ဆယ်အထိပဲ ဆိုပါတော့။ တူးဆန်းတာက ညီမလေးက ကျွန်မအရွယ်အတိုင်း လိုက်ကြီးလာတာပါပဲ။ ကျွန်မအသက် ဆယ့်ပြောက်နှစ်အရွယ်မှာ ညီမလေးကလည်း အဲဒီအရွယ်ပဲ။ ကျွန်မတို့က ရုပ်တအားတူတယ်၊ တစ်ခုပဲ၊ ကျွန်မက ပြည့်ဖြိုးတဲ့ပုံပေါက်ပြီး ညီမလေးက ပါးပါးသွယ်သွယ်လေး ဖြစ်နေတာတစ်ခုပါပဲ။ သူက ဖျော်တော့ တော့နဲ့မို့၊ လူမမှနဲ့ပို့တူတယ်။ ကျွန်မ သူ့ကို မြင်ရရှိနိုင် သူကလည်း ကျွန်မဝေတ်ထားတဲ့ အဝတ်အစား အဆင်အပြင် အတိုင်းပါပဲ။

ကျွန်မ ချစ်သူရတော့ အသက်နှစ်ဆယ်။ ချစ်သူက psychiatricပါ။ ဒေါက်တာဦးဦးသာကျော်တဲ့၊ ကျွန်မထက်တော့ ဆယ့်ဝါးနှစ်ကျော် အသက် ကြီးပါတယ်။ ကျွန်မကတော့ ကျောင်းတက်တုံး အချိန်ပေါ့။ တဲ့တာ နည်းနည်းကြားပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်လာတဲ့အခါမှာ ဆယ်စုနှစ်ကျော်အောင် မျိုးသိပ်လာခဲ့ရတဲ့ ကျွန်မရဲ့ လျှို့ဝှက်ချက်ကြီး၊ ကျွန်မရဲ့ကြွော်ပဲ ပြောကြပါစို့... ညီမလေးကိစ္စကို ဖွင့်ပြောပြလိုက်တော့ သူက အဲဒါ ညီမလေးရဲ့ တစွေကို မြင်နေရတာမဟုတ်ဘဲ ကျွန်မရဲ့မသိစိတ် Subconscious mind သာ ဖြစ်ပြီး treatment ယူဖို့လိုကြောင်း၊ ဒီလောက်နှစ်ကြာအောင် ခံစား နေရတာ ကျွန်မမှာ အနှစ်ရှာယ်များကြောင်း၊ ညီမလေးက ခိုင်းတယ်ဆိုပြီး ပေါက်ကရတွေ လျော်ကျော်မလုပ်ခဲ့တာတောင် ကံကောင်းကြောင်း ပြောပြကာ treatment ယူဖို့ စပြီး တိုက်တွန်းလာခဲ့ ပါတယ်။ ကျွန်မလည်း သူပြောတာ ကျိုးကြောင်းဆီလျော်နေတော့ အောင်တွေ့ဖြစ်တွေ ဖြစ်တာကတစ်ကြောင်း၊ ကျွန်မကို တစ်မျိုးအထင်လွှဲပြီး ကျွန်မတို့ ချစ်သူရည်းစားဘဝကို ထိခိုက်လာမှာ မလိုလားတာက တစ်ကြောင်း Treatment ယူဖို့ လက်ခဲ့ပါတယ်။

တက်ယ်တော့ ကျွန်မက ညီမလေး ဆုံးကတော်းက ဘယ်ကလေး အဖော်နဲ့မှ မဆော့တော့ဘဲ အိမ်ထဲမှာပဲ အရှပ်ဆွဲတာ၊ စာဖတ်တာ၊ တီးပါ

ကြည့်တာမျိုးနဲ့ အချိန်ကုန်တာ များပါတယ်။ အပေါင်းအသင်းလည်း ထဲထဲ ဝင်ဝင် ရင်းနှီးတဲ့သူ မထားခဲ့ပါဘူး။ ကျောင်းမှာလည်း လူတိုင်းနဲ့ တစ်ခွန်း မေး၊ တစ်ခွန်းဖြေပါပဲ။ ပြောချင်တာတွေရှိရင် ညီမလေးရောက်လာရင် ပြောတယ်။ သူကတော့ နားထောင်နေရှိပါပဲ၊ ဘာမှ မတုံ့ပြန်ဖူးပါဘူး။ သူ ပေါ်မလာရင် ကျွန်မ ပြောချင်တာ စာအုပ်ထဲ ချရေးတာမျိုး လုပ်တတ် ပါတယ်။ ကျွန်မ ဘဝတစ်လျောက် ကျွန်မအဖော်ဟာ အဘွားရယ်၊ စာအုပ် တွေရယ်၊ ညီမလေး ရယ်၊ အဖေမွေးထားတဲ့ မြင်းတွေရယ်၊ ဒါပဲရှိခဲ့တာပါ။

ချစ်သူကိုးဆိုတာကလည်း အဖော်လုပ်နဲ့တစ်ခုနဲ့ ပတ်သက်ပြီး အိမ်ကို ဝင်ထွက်ရာက အဖေ မိတ်ဆက်ပေးလို့ တွေ့တာမျိုးပါပဲ။ နောက်မှသာ မမြင်ဖူးတော့ အရူးအမူး ဖြစ်သွားခဲ့တာပါ။ Treatment တွေက ဆေးသောက်တာအပြင် တရားထိုင်တာ၊ ယောက်ကျင့်တာ၊ လူအများနဲ့ ဆက်ဆံရတဲ့ Activity တွေ ပါဝင်ရတာ၊ အားကစားလုပ်တာမျိုးတွေ ပေါ့နော်၊ ဒီလိုတွေ လုပ်ရပါတယ်။ ကျွန်မ ကြိုးစားပြီး Anticipate လုပ်ခဲ့တယ်။ ညီမလေးကတော့ မကြာမကြာ ပေါ်လာနေတုန်းပါပဲ။ အဲဒီလိုနဲ့ သုံးလေးလ ကြာခဲ့တာပေါ့။ ကျွန်မလည်း ညီမလေးကို မရှိသလို၊ မမြင်သလို ကြိုးစားပြီး နေနေရတာပေါ့လေ။ စကားလည်း လုံးဝ သွားမပြောတော့ဘူး။ သူကတော့ အရင်လို သူ့ကိုတွေ့ရင် ဝမ်းသာအယ်လဲ မဖြစ်တော့ဘဲ မမြင်ချင်ယောင်ဆောင်နေတဲ့ ကျွန်မမျက်နှာကိုကြည့်ပြီး အဲ့ညာဝ်းနည်းနေပုံပဲ။

နောက်ဆုံးတစ်နောကတော့ ကျွန်မအတွက် မမေ့နိုင်ခဲ့ဆုံးနေ့ပါပဲ။ ကျွန်မ ဆေးသောက်နေတုန်း သူ ရောက်လာပြီး ဆေးတွေကို ကြည့်နေ တယ်။ ဘာတွေလဲလို့ သိချင်နေပုံပေါ်လို့ ကျွန်မက သူ့ကို ငယ်ငယ်က တကယ်မရှိဘူးလို့ ကိုဥုးက ပြောတယ်၊ ငယ်ငယ့်ကို မြင်နေရတာ မမ နေမကောင်း ဖြစ်နေတာတဲ့၊ ဒီဆေးတွေသောက်ရင် မမ ငယ်ငယ့်ကို မြင်နေရတာ ပျောက်သွားမယ်လို့ ပြောတယ်ဆိုပြီး သူ့ကို ပြောလိုက်မိတယ်။

အဲဒီအချိန်တုန်းကတော့ ကိုဥုး ပြောသလို ဒါတွေက ကိုယ့်စိတ်က ဖြစ်နေတာ သူက တကယ်မရှိဘူး ဆိုတာကို ယုံကြည်နေတော့ ခုလို ပြောလိုက်တာကလ ကျွန်မလုပ်နေတာတစ်ခုကို ကိုယ့်ဘာသာ အတည်ပြုတဲ့ သဘောပဲ ပြောလိုက်မိတာပါ။

လုံးဝ မထင်မှတ်ထားတာကလေ ညီမလေးက ခုတင်ဘေးကို ထိုင်ချုပြီး မျက်နှာကို လက်ဝါးထဲထည့်ပြီး ရှိက်ကြီးတင် ငိုတော့တာပါပဲ။

ကျွန်မမှာ ပြန်ချောရမလို့၊ မသိချင်ယောင် ဆောင်ရမလို့ ရှတ်တရက် ဗျာ များ သွားတော့တာ။ နောက်မှ စိတ်ကိုတင်းပြီး ထံကယ်က တကယ်မရှိဘူး၊ ထံကယ်ဆုံးတာ ဆယ့်ခြောက်နှစ်ရှိပြီး မမ ဒီတိုင်း ဆက်နေနေရင် ရူးသွား လိမ့်မယ်၊ ထံကယ်ကို မြင်နေရတာ မမ အဆင်မပြေတော့ဘူး၊ ဆက်မတွေ့ ရ မမြင်ရတော့အောင် ဘာပဲဖြစ်ဖြစ် မမ လုပ်မှာပဲ ထံကယ်ရှိနေ သေးတယ် ဆုံးရင်လည်း မမနားကို မလာပါနဲ့တော့၊ မမ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝလေးမှာပဲ ရှင်သန်သွားချင်တယ်၊ မမကို လူတွေက အရှုံးလို ဆက်ဆံကြတာကို ထံကယ်မြင်ချင်လို့လားဆုံးပြီး ဆက်တိုက်ပဲ အော်ဟစ်ပြော နေ မိတော့တာပါပဲ။

ညီမလေးဟာ ဘာမှ ပြန်မပြောရှာဘူး၊ ဒါမှမဟုတ် ပြန်မပြော နိုင်ရှာဘူး။ သူ့ခများ ကျွန်မ တတ္တတ်တွေ့ ရွတ်နေတာတွေကို နာနာကျင် ကျင် ငေးကြည့်ရင်း မျက်ရည်တွေ တလိမ့်လိမ့် ကျနေရှာတယ်။ ကျွန်မ ဒေါသ ထွက်တာကို တစ်ခါမှ မမြင်ဖူးခဲ့တော့ ကြောက်လို့လား၊ စိတ်ထိခိုက်လွန်း လို့လားတော့ မပြောတတ်ဘူး၊ တစ်ကိုယ်လုံး တုန်နေ ရှာတာပါပဲ။ ကျွန်မက ထံကယ် အခုဏွက်သွားလို့ အော်တော့ မျက်ရည်တွေ ကြားကနေ ကျွန်မကို နောက်ဆုံးတစ်ကြိမ် ဝမ်းနည်းလွန်းတဲ့ပဲနဲ့။ ရူးစူးရဲရဲ စိုက်ကြည့်တယ်။ အဲဒီအကြည့်ကို ကျွန်မတစ်သက် မမေ့တော့ပါဘူး။ နောက် ရှတ်တရက်ထပြီး လေ့ကားကနေ တာဒုန်းဒုန်း ပြေးဆင်းသွားတော့တာပါပဲ။

အဲဒီအချိန် ကျွန်မ ကြောင်ငေးနေတုန်း အဘွားက အောက်ထပ် မီးဖိုတဲ့ကနေ လေ့ကားပေါ်က ဘာလို့ပြေးဆင်းတာလဲ မီးမီးရော ရှုညံ့ နေတာပဲ၊ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲလို့ လှမ်းအော်လိုက်တဲ့ အသံဟာ ကျွန်မနားထဲကို မိုးကြားပစ်ချု လိုက်သလို စိတ်ထဲမှာ ဟာ သွားပြီ၊ မှားပြီ ဆိုတဲ့ ခံစားချက်ဟာ ဘာနဲ့မှ ဖော်ပြပဲလို့ မရအောင်ပါပဲ။ ညီမလေး သေသွား ပြီလို့ လာပြောကြတုန်းက ဘေးမှာ ညီမလေး ရှိနေခဲ့တာမို့၊ ဘာမှ သိပ် မခံစားခဲ့ရတဲ့ ကျွန်မဟာ အဲဒီနေ့က ညီမလေး တကယ်ကို အခုမှ သေဆုံး သွားသလို ခံစားခဲ့ရပါတယ်။

အရှုံးလို့ အထင်ခံရမှာ ကြောက်လို့ ပုံမှန် သမီးရည်းစားဘဝ ပုံမှန် လူနောက်ဘဝ၊ ပုံမှန် အိမ်ထောင်ရေးမဂရိုင်မှာကြောက်လို့ ကျွန်မဘဝရဲ တစ်ဦးတည်းသော ညီမလေး၊ အားကိုးရာမဲ့ရှာတဲ့၊ ကံဆုံးရှာတဲ့ ကျွန်မရဲ ညီမလေးကို တကယ်မရှိဘူးလို့ ကျွန်မကိုယ်ကျွန်မ လိမ်ပြီး ရက်ရက်

စက်စက် ကျွန်မ မောင်းထုတ်ပစ်ခဲ့မိပါ၍။ ညီမလေးကို မြင်နေရလို့ ရူးသွားမှာ ကြောက်တဲ့ ကျွန်မ၊ ညီမလေးကို နောင်ဘယ်သောအခါမျှ မမြင်ရ တော့ဘူးလို့ အသိဝင်လာတဲ့အခါ အရူးလို့ အော်ဟန်စိုးကြွေးရင်း သတိပါ လစ်သွားခဲ့ရ ပါတော့တယ်။



အပိုင်း (၂)

မှန်ထဲက ကျွန်မကိုယ်ကျွန်မကြည့်ပြီး သိပ်ကျေနပ်နေမိတယ်၊ အရမ်းကို လှတာပါပဲ။ ရွှေအီရောင် ပုလဲသီးတွေ၊ စီးကွင့်တွေနဲ့ ဖိတ်ဖိတ် လက်နေတဲ့ ထိုင်မသိမ်းဝတ်စုံ၊ အိန္ဒအောင် ဆင်ထားတဲ့ ရွှေတွေ၊ သေသပ် ညာက်ညာတဲ့ မိတ်ကပ်အပြင်အဆင်နဲ့၊ မှန်ထဲက သတို့သမီးလေးဟာ တကယ်ကို လှတာပါပဲ။ ကျွန်မတို့က မွန်နဲ့တရှတ်သွေးနှောတွေမို့၊ အသား အရေကလည်း လူတိုင်းက ခဏတော့ စိုက်ကြည့်ရတဲ့ ရပ်ရည်မျိုးလေး မွေးရာပါဆိုတော့ ခုလိုနေ့မျိုးမှာ၊ ခုလို့ အပြင်အဆင်မျိုးနဲ့၊ ဘယ်လိုတောင် လှရက်နိုင်တာလဲလို့၊ ကျွန်မ ခင်ပွန်းလောင်းက သေချာပေါက် မေးမှာပဲကို တွေးမိပြီး ကိုယ့်ဘာသာကိုယ်တောင် ပြုးမိပါသေးတယ်။

ပြင်တဲ့ဆင်တဲ့သူတွေ၊ အမျိုးထဲက မိန်းမဖော်တွေကလည်း ကျွန်မ ဘေးမှာ ပိုင်းပိုင်းလည်း၊ အဖောကလည်း ကျွန်မကို အရိပ်တကြည့်ကြည့်၊ ညီမဝမ်းကွဲလေးတွေကလည်း ဖိတ်ဖိတ်လက်ပြင်ဆင်ပြီး ကျွန်မနားမှာ လူစုံ တက်စုံ။ ဒီနေ့က ကျွန်မရဲ့နေ့၊ ကျွန်မက အရာအားလုံးရဲ့ ဗဟိုချက်မလို့ တောင် ခံစားနေရတာပါပဲ။

သော်၊ ညီမဝမ်းကွဲလေးတွေမြင်တော့ ညီမလေးကို ကျွန်မ

လိုက်ခနဲ့သတိရမိတယ်။ ညီမလေး ပေါ်မလာတာ ခုနစ်လ ကျော်ပါပေါ့။

ညီမလေး ပျောက်သွားခါစက ကျွန်မှာ တကယ်ပဲ ရူးခါသွား တော့မလို ဆောက်တည်ရာမရ၊ ဉာဏ်တွေ ခြိထဲဆင်းရှာ၊ ချွတ်ခနဲ့အသံ ကြားတာနဲ့ ငယ်ငယ်လား၊ ငယ်ငယ်ရောနဲ့ ကျွန်မဖြစ်ပုံကို မြင်နေရတဲ့ အဖွဲ့မှာ ဒီသမီးတစ်ယောက်ပါ ပစ်လိုက်ရပြီ ထင်ပါခဲ့ပျား ချို့ပြီး ဟီးချို့ရတဲ့ အဖြစ်။ တစ်ညွှန်လုံးတွေ မအိပ်ဘဲ ထိုင်စောင့်၊ တင့်င့် တရယ်ရယ်နဲ့၊ မစားနိုင် မသောက်နိုင်နဲ့ လူတောင် တော်တော်ချောင်ကျသွားခဲ့တာ၊ တစ်ခါ တလေ ကိုယ့်ဘာသာကိုယ် မှန်တဲ့ကြည့်ပြီး ငယ်ငယ်လားဟင်လို့တောင် ပြန်မေးမိပါတယ်။ ညီမလေးက ကျွန်မနဲ့ချွတ်စွပ်တူပြီး ကျွန်မထက် ပိုန်သွယ် တယ်လေ။

ကျွန်မ ခင်ပွန်းလောင်းခများလည်း ဂရုစိုက်ရှာပါတယ်။ လိုအပ် မယ်ထင်တဲ့ Treatment တွေ အကုန်ပေး၊ တစ်နောက်နှင့် အဖော်လုပ်ပေး၊ ဓာတ်ပြု၊ အပြင်ခေါ်ထုတ် လည်ပတ်ပေးနဲ့ ပင်ပန်းရတာပါပဲ သူ့ခများလဲ။ မီးမီးဆေးတွေသောက်တာ ထိရောက်လို့ ငယ်ငယ်ကို မမြင်ရတော့တာ ပေါ့၊ ငယ်ငယ်ဟာ ဆုံးခဲ့တာ ကြော်ပဲကွယ်၊ ဘယ်ရှိနိုင်တော့မလဲ၊ လူကြီး သလို အသက်လိုက်ကြီးလာတဲ့ တစ္ဆေးမျိုး၊ အစ်ကိုဖြင့် တစ်ခါမှ မကြားဖူးပါဘူးကွယ်၊ ရှိတယ်ဆုံးရင်လည်း အမျှအတန်းရလို့၊ ကျွတ်လွှတ်သွားလို့၊ မလာတော့တာ ဖြစ်မှာပေါ့။ အဲဒီလို မီးမီး အနားမှာ lingering လုပ်နေတာ လည်း သူ့အတွက်မှ မကောင်းနိုင်ဘဲဟာ့၊ မီးမီး တတ်နိုင်သူမျှ၊ ကုသိုလ် ကောင်းမှုပြုပြီး ပြုတိုင်းလည်း အမျှဝေါနောက်လို့ သူက အမြဲ ပြောရှာပါတယ်။

တစ်လ၊ နှစ်လလောက်နေတော့ ကျွန်မလည်း နည်းနည်း တည်ပြုမဲ့လာတယ်။ ညီမလေးဟာ ကွယ်လွှန်ခဲ့ပြီ၊ ငါ ကျွန်းမာရေး မကောင်းလို့၊ လူသူအထိအတွေ့ အပေါင်းအသင်းနည်းပြီး အသီးကျွန်လို့၊ ညီမလေး မရှိတော့တာကို လက်မဆုံးနိုင်တဲ့ ငါရဲ့စိတ်ကပဲ ငါကို နှစ်ပေါင်း များစွာ လှည့်စားခဲ့တာ နေမှာပါလေလို့ ကျွန်မ ဖြေတွေးနိုင်လာတယ်။ ညီမလေးကလည်း အရိပ်အယောင်မျှတောင် ပေါ်မလာတော့ဘူးလေ။ သေ သေသူ ကြောရင်မေ့လို့ ဆိုကြတယ်မဟုတ်လား၊ မေ့မသွားပေမဲ့ မေ့ထား နိုင်လာတယ်။

အဝေးသင် တက်နေရာကနေလည်း တာဝတ္ထုထိုင်ဗျာ နော်သင်တန်း ပြောင်းလိုက်တယ်။ ညီမဝမဲ့ကွဲလေးတွေနဲ့ စုံပြီး ခရီးသွားတာတို့၊ အသစ်ရ

လာတဲ့ သူငယ်ချင်းလေးတွေနဲ့ စျေးဝယ်ထွက်တာတို့ ကျွန်မ လုပ်ဖြစ်လာတယ်။ အရင်က လျှောက်မလည်ဗျား လျှောက်မသွားဖူးတော့ သိပ်ပျော်တာပဲ ပေါ့။ ပြော်၊ ဂုဏ်ယ်၊ ငယ်ယ်ကတည်းက လူထဲသူထဲနေမိရင် အခုလို အရှေးဆေး ခြောက်လလောက် သောက်လိုက်စရာ မလိုဘူးလို့တောင် ကျွန်မ လူကြားထဲမှာ နောက်တတ်ပြောင်တတ် လာတယ်။ ညီမလေးဆုံးပြီး က တည်းက ဆယ့်ခြောက်နှစ်ကျော် ကျွန်မနေခဲ့တဲ့ အထပ်ခိုးက ကျွန်မအန်း ကိုတော့ ပိတ်ထားလိုက်တယ်။ အောက်ထပ်မှာ အဘွားနဲ့ သေးချင်းကပ် လျက် အခန်းမှာ ပြောင်းနေတယ်။ အမေ နိုင်ခြား ထွက်မသွားခင်က နေခဲ့တဲ့ အခန်းပေါ့။ တစ်နှစ်လောက်ကြာတော့ ကျွန်မလည်း အရင်နဲ့တြေားစီ လို့ ပြောရလောက်အောင် သွက်လက် ပျော်ဆွင်လာခဲ့တယ်။ စိတ်ကို ဘာနဲ့မှ တုပ်နောင်ခြင်း မခံရတော့တဲ့ အရှေ့သာဟာ တယ်ကောင်းတာပါပဲလား။ မရှိတော့တဲ့ ညီမလေးကို အဖော်လုပ်ပြီး တစ်ကိုယ်တည်း နေခဲ့မိတဲ့ ကျွန်မရဲ့ ဆယ်ကျော်သက် ဘဝကို အဟုတ်ကို နှုမြောမိခဲ့တာပါပဲ။

ကျွန်မဟာ လှတယ်၊ ကျွန်မ အဖောက ကျွန်မကို သိပ်ချစ်တယ်၊ ပြည့်စုံအောင်ထားတယ်၊ ကျွန်မ ချစ်သွာက လူကြီးလူကောင်းပို့သပြီး ကျွန်မ အပေါ် တန်ဖိုးထားတယ်၊ ကြင်နာတယ်။ ငွေကြေးလည်း တောင့်တင်းတယ်။ ကျွန်မဘဝမှာ ရှေ့လျောက် ပျော်ဆွင်ဖို့၊ အေးချမ်းဖို့တွေချည်းပဲမဟုတ်လား။ မကြာသေးခင်ကတော့ ကျွန်မ ခင်ပွန်းလောင်းဘက်က တောင်းရမဲးစွဲစပ် လာတယ်။ ကျွန်မက အသက် နှစ်ဆယ့်နှစ်ကျော်လေးမို့ ငယ်သေးပေမဲ့ အဖောက ဂုဏ်မီးအတွက် ဂုဏ်စိတ်ချရတဲ့သူလို့ ဆုံးဖြတ်တာမို့ အခုတော့ လက်ထပ်ဖို့အထိ ဖြစ်လာခဲ့ပြီးပေါ့နော်။

ပျော်ရပါတယ်။ မင်းသမီးကလေးလို့ အားလုံးက ဂိုင်းချစ်၊ ဂိုင်းယုယနေကြတဲ့ အခိုက်အတန်ပဲလော့။ ဒါကြောင့်လဲ တစ်သက်မှာ တစ်ခါ လို့ဆိုကြတာ ထင်ပါရဲ့၊ ကျွန်မဖြင့် မျက်နှာပို့ မသေနိုင်အောင် တပြီးပြီးနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်မဝနိုင်အောင်ပါပဲ။ ပြင်ရင်းဆင်ရင်း အချိုးတွေ၊ သူငယ်ချင်းတွေကြား စနောက်ရင်းနဲ့ ခင်ပွန်းလောင်း လာကြို မယ့်အချိန်ကို စောင့်နေခဲ့တာပေါ့နော်။

ကျွန်မတို့ ရယ်မောပျော်ဆွင်နေတာကို ကျွန်မတို့ မမြင်နိုင်တဲ့ တြေားတစ်ဖက်ကနေ ဝမ်းနည်းသိမ်ငယ်စွာ၊ နာလိုခံခက်စွာ စောင့်ကြည့် နေတဲ့ မျက်ဝန်းတစ်စုံကိုတော့ အဲဒီအချိန်က ဘယ်သူမှာ သတိမထား

မိခဲ့ကြပါဘူး။

*

မင်္ဂလာဆောင်က မြို့နယ်သာသနပါမှာ နံနက်ကိုးနာရီ။ လာကြံရမယ့်အချိန်က ခုနစ်နာရီခဲ့။ ခုနစ်နာရီလည်း ခွဲပြီဆိုတော့ Toilet ဝင် အပေါ်အပါးသွားထားဖို့ သူငယ်ချင်းတစ်ယောက်နဲ့ အခန်းထဲက ကျွန်မ ထွက်လာခဲ့တယ်။ ကျွန်မ ထိုင်မသိမ်းက နောက်က တစ်ယောက် ကိုင်ပေးမှ အဆင်ပြုမှာလေ၊ အနောက်ဆောင်ကို ဝင်ခါနီး ကျွန်မ ထိုင်မသိမ်းကို သူက မတင်ပေးနေတုန်း ကျွန်မ မျက်လုံးက လျေကားပေါ်ကို အမှတ်မထင် မေ့ကြည့်လိုက်မိတဲ့ခေါ်၊ ကျွန်မတစ်ကိုယ်လုံး ဖျဉ်းခန်း။ အထပ်ခိုးက ကျွန်မအခန်းဟောင်းရဲ့ တံခါး ပွင့်နေတယ်။

တံခါးသော့က အောက်ထပ်ကကျွန်မအခန်းထဲ မှန်တင်ခုံအံဆွဲတဲ့မှာ၊ ဘယ်သူကများ ကျွန်မ မသိအောင်ယူသလဲ၊ ဘယ်သူကများဖွင့်ပြီး ဘာ တက်လုပ်သလဲ၊ ဘယ်သူရှိနေလဲ။ ကျွန်မခေါင်းထဲ လဲပေါင်းများစွာနဲ့ အတောင့်လိုက်ရပ်နေမိတယ်။ နောက်ကကိုင်ထားတဲ့ သူငယ်ချင်းက ‘ဟဲ သွား’လေ မြန်မြန်ဆိုမှ ကျွန်မနဲ့သူနဲ့ အတွဲလိုက်ကြီး အိမ်သာတဲ့ဝင်ခဲ့ပါတယ်။ ပြန်ထွက်လာတော့ စိတ်ထဲမှာ စနီးစနောင့်။ လျေကားနားရောက်တော့ တစ်ခါပြန်မေ့ကြည့်လိုက်တဲ့အခါ တံခါးက စွေစွေပိတ်လျက်သား။ များက် လက်မှာခတ်ထားတဲ့ သော့ခလောက်ကိုတောင် လုမ်းမြင်နေရသေးတယ်။

ကျွန်မခေါင်းထဲကို အတွေးပေါင်းများစွာ တစ်ပြီ့ကြီး ဆောင့်တိုး ဝင်လာတယ်။ ဝင်လာသမှာ အတွေးတွေကို မဖြစ်နိုင်ဘူး၊ ငါ မျက်စိမှာက် တာ၊ ငါ ညာက အပျော်လွန်ပြီး အိပ်ရေးပျက်လို့ ထင်ယောင်ထင်များဖြစ်တာ။ ငါ အရင်ကဗျာလည်း ဒီလို တကယ်မရှိတာတွေကို ဖြင့်ခဲ့ဖူးတာပဲလေ၊ ဘာများ ဆန်းသလဲ။ ငါက ဒီလိုရောဂါမျိုး ဖြစ်နေတာပဲဆိုပြီး ကျွန်မ အသည်းအသန့် ပြန်ချေပနေမိတော့တာပါပဲ။

ကျွန်မတို့လည်း အခန်းထဲအဝင် အပြင်စည်းခန်းက အဖော့ နှုတ် ဆက်သံနဲ့အတူ ကျွန်မသတို့သားရဲ့ စိတ်လောနေတဲ့အသံကို ကြားလိုက်ရ တယ်။ ဦးရေ၊ မီးမီး ဘာလုပ်နေတာလဲ၊ ခုနစ်နာရီခဲ့နေပြီ၊ ဥာဏီပို့ဝင်နဲ့ ဘာမှလဲ ပြင်မထားဘူး၊ ဘယ်လိုဖြစ်တာလဲဗျာ၊ နောက်ပြီး အဲဒီအပေါ်ထပ် မှာ တက်မအိပ်ပါစေနဲ့လို့ ကျွန်တော် သေချာမှာထားတယ်လေတဲ့။

အဖောက ‘ဟေ ဘာတုန်းကဲ ပြင်ပြီးနေပါပြီ၊ ဘယ်မှာတုန်း မီးမိုး’ ဆိုတော့

အပေါ်ထပ်မှာလေ၊ ကျွန်တော့ကို ပြတင်းပေါက်က လှမ်းကြည့် နေတယ်၊ ခေါ်တော့လဲ မထူးသူးတဲ့။

ကျွန်မ ရူးတွေ ချောင်းလာတယ်။ အခန်းထဲက လူတွေလည်း အကုန်ကြားလိုက်ရတဲ့ မျက်နှာပေးတွေနဲ့ ကျွန်မကို ပိုင်းကြည့်နေကြတယ်။ ရင်ထဲမှာ တစုန်းဒုန်း ပေါက်ခုန်နေတဲ့ နှလုံးကြောင့် ထိုင်မသိမ်းရင်စည်းက ပုလဲတန်းလေးတွေကိုပါ တဆတ်ဆတ်တုန်း။ ခနေက ဆူးရယ်မောပျော်ဆွင် နေတဲ့ အခန်းဟာ မီးကို ရေနဲ့ သပ်ချလိုက်သလို။

ကျွန်မ ခန်းဆိုးစကို ပျုန်းခနဲ့ ဆွဲဖယ်ပြီး ထွက်လိုက်တယ်။

“ကိုယ့်း၊ မီး ဒီမှာ”

အကျေအန ပြင်ဆင်ထုံးဖွဲ့ထားတဲ့ ဝတ်စုံပြည့်နဲ့ လက်ထပ်ရန်အသင့် ကျွန်မကို မြင်လိုက်ရတဲ့ ကျွန်မသတို့သားရဲ့ မျက်နှာဟာ အံ့ဩလွန်းစွာ ပါးစပ် အဟောင်းသားနဲ့။ အဖောက ကျွန်မကိုကြည့်လိုက်၊ သူကိုကြည့်လိုက် အဝဝေါး။ ကျွန်မ တဆတ်ဆတ်တုန်းလာတဲ့ လက်တွေနဲ့ ထိုင်မသိမ်းကို ကိုယ်တိုင်ကောက်မပြီး လျောကားပေါ် ပြီးတက်သွားတားကို အားလုံးက ကြောင်ကြည့်နေကြတယ်။

ကျွန်မ လျောကားတစ်ဝက်လောက် ရောက်မှ အဘွားက ‘ဟဲ့ဟဲ့၊ ဆွဲကြစ်မ်း၊ မသွားစေနဲ့၊ မောင်ဦး လိုက်ဆွဲစ်မ်း၊ မီးမီးရော၊ ဟဲ့’နဲ့ ထအော် တော့မှ ကျွန်မသတို့သားက သတိဝင်ပြီး အတင်းလိုက်ပြီးတက်တယ်။ သူ့နောက်ကမှ တစ်ပြုကြိုး ပြီးလိုက်ကြတော့တာပါပဲ။

ကျွန်မဟာ အဲဒီခဏမှာ ကြောက်စိတ်၊ ဒေါသစိတ်၊ ပြင်းပြစွာ မြင်လိုသိလိုစိတ်တွေနဲ့ ဘာကိုမှ မမြင်နိုင်တော့ပါဘူး။ ပူးကပ်ခံနေရသူလို ခွန်အားမျိုးနဲ့ သော့ခတ်ထားတဲ့ တစ်လက်မဆွဲထဲ သစ်သားတံခါးကို ပုံန်းခဲ့ ကိုယ်နဲ့ပစ်တိုက်ဖွင့်လိုက်တာများ အကုန်လုံး အံ့ကိုဉာဏ်လို့။ ဘယ်သူဆိုတာ သိတယ်၊ ဘာရှိတယ်ဆိုတာ သိတယ်၊ သို့ပေမဲ့ မတွေ့ချင်တော့ဘူးလို့ ဆိုခဲ့ဖူးလို့။ ကျွန်မကို နာဟန်တူပါရဲ့။ ဘာကိုမှ ကျွန်မ မတွေ့ခဲ့ရပါဘူး။

အခန်းဟောင်းကလေးဟာ နေခဲ့တော့လို့။ ကျွန်မ စွန်းထားခဲ့တဲ့ အတိုင်း ညိုးငယ်ပြီးမဲ့သက်စွာ။ အခန်းထောင့်မှာ ငယ်တုန်းက အရပ်ဟောင်းလေးတွေ၊ အဝဝတ်ဟောင်းကလေးတွေ ထည့်ထားတဲ့ ကတ်တူပုံးကလေး

တွေရယ်၊ အခန်းအလယ်မှာက ဓမ္မရာ ခင်းမထားတဲ့ ခုတင်လေးရယ်။ တစ်ဖက်မှာက စားပွဲခုံလေးနဲ့ကပ်လျက် ပြတင်းပေါက်ရယ်၊ ပြတင်းတံ့ခါးတွေကလည်း စွဲစွဲပိတ်လို့။ နောက်ကမိုလာတဲ့ ကိုဦးက ပြတင်းပေါက်ကို ဦးတည် ခြေလှမ်းနေတဲ့ ကျွန်မလက်မောင်းကို အတင်းဆွဲလှည့်တယ်။

‘မီးမီးရော ကိုဦးမနက်က အကျွေးအမွှေးကိုစွဲ အစောကြီးထရလို့ မျက်စိမောက်သွားတယ်ကွာ၊ ပခံးနာသွားပြီမဟုတ်လား၊ ပုလဲကြိုးတွေ ပြတ်ကုန်ပြီ၊ အစ်မရော လာပါဦး၊ မီးမီးကို Touch up လုပ်ပေးဦး၊ လာလာ၊ အောက်ဆင်းမယ်နဲ့ တရစ်ပြောရင်း ကျွန်မကို အတင်းဆွဲတော့တာပဲ၊ ကျွန်မတော့ သူ ပြောတာ နားလည်းမဝင်ဘူး၊ စိတ်လည်းမဝင်စားဘူး။ အခန်းရဲ့ ဘယ်ချောင်ကနေ ဘာပေါ်လာမလဲပဲ အတင်း ဖြိုရလိုက်ကြည့် နေမိတော့တာပါပဲ။’

ကိုဦးကတော့ အခန်းပေါက်ဝက လူတွေကို ကဲကဲ ဆင်းကြ၊ သွားကြမယ်ဟော၊ နောက်ကျေတော့မယ်၊ လာလာနဲ့ အတင်းခေါ်ချေတော့တာ။ ကိုဦးနဲ့ ထိုင်မသိမ်း မ ပေးတဲ့ သူငယ်ချင်းကြားကနေ ကျွန်မမှာ လှည့်ကြည့်၊ လှည့်ကြည့် ကန်တန်ကန်တန်နဲ့ ပါသွားရတော့တယ်။

*

ဂျိန်းခနဲ့ ကားတံ့ခါးပိတ်သံကြောင့် ကျွန်မ တုန်တက်သွားလို့၊ ကိုဦးက ဆောရီးနော် လန့်သွားလားလို့၊ မေးတယ်။ မင်္ဂလာဆောင်က မစသေးဘူး။ ချွေးတွေပြန်၊ ပုဆိုး ဖရိုဖရဲနဲ့ သူကိုကြည့်ပြီး ကျွန်မ စိတ် မကောင်းဘူး။ ကျွန်မဟာ အခုလောက် အပင်ပန်းခံပြီး၊ ဒုက္ခတွေခံပြီး လက်ထပ်ယူရဖို့လောက်အောင် ထိုက်တန်လို့လားလို့၊ စိတ်ထဲမှာ မေးနေ မိတယ်။ သူကို ဖွင့်မေးရင်တော့ မီးမီးအတွက် ကိုယ် ဘာမဆိုလုပ်မှာလို့ ပြောမှာပဲ။ သူကို ကြည့်ရမှာ အားနာလို့ ကျွန်မ ကားပြတင်းပေါက်ကနေ အိမ်အပေါ်ထပ်ကိုပဲ လှမ်းကြည့်နေမိတယ်။ ခုနမ်းတိုင်းဟာ တကယ် မတိုက်ခဲ့သလို ပြိုမြင်နေတဲ့ ကျွန်မကို သူက သေချာကြည့်ပြီး

“ကိုဦး ပြောမယ်၊ မင်္ဂလာဆောင်တယ်ဆိုတာကွာ အလုပ်က သိပ် များတာမျိုး၊ မဟုတ်လား၊ ကိုယ့်ဘက်မှာလည်း စီစဉ်ရတာ ကိုယ်တစ်ယောက် တည်းရယ်၊ အညွှေ့ကလည်းများတော့လေ လူကပင်ပန်း၊ အိပ်ရေးပျက်နဲ့ ဘာတွေ လျှောက်မြင်မှုန်း မသိပါဘူးကွာ၊ ဘာမှ စိတ်ထဲမှာ မထားနဲ့

ညီမလေး

သိလား၊ ဘာမှုကို တွေးမနေနဲ့နော်၊ ခဏနေ ရောက်တော့မှာ၊ ပြီးပြီးလေး အညွှန်ခံရမယ်၊ ဓာတ်ပုံရိုက်လို့ မျက်လုံးက အသက်မပါရင် တစ်သက်လုံး စိတ်ညွှန်မှာ၊ တကယ်တော့ ဒါက”

“အဲဒါ ငယ်ငယ်ပဲ ကိုဦး၊ ကိုဦးတွေ့လိုက်တာ ကျွန်မ ညီမလေးပဲ”
“... ...”

ကျွန်မကို စိတ်သက်သာအောင် ဖျောင်းဖျောက်တုန်း သူ့စကားကို ဖြတ်ပြီး တုံးတိကြီး ပြောချုလိုက်တဲ့ ကျွန်မကို သူ စိတ်မကောင်းစွာ ပါးစပ် အဟောင်းသားနဲ့ ကြည့်နေရှုတယ်။ ကျွန်မကတော့ အမှားအမှန် အဖြူအမည်း၊ အခါးအချို့ ပီပီပြင်ပြင် ဝေခွဲလို့ ရာဗျားသူလို့ တည်ပြုမဲ့လျက်။ ညီမလေးဟာ တကယ်ရှိတယ်ဆိုတာကို ဘေးလူတွေကတစ်ဆင့် နှစ်ခါတိတိ ကျွန်မကြံ့ရပြီးပြီ။ ဒါတောင် ကျွန်မက အရှုံးဆေးတွေ ခြောက်လာ၊ တစ်နှစ် သောက်ခဲ့သေးသတဲ့။ ဆယ့်ခြောက်နှစ်ကျော် သိလာတဲ့ ကိုယ့်ရဲ့အမှန်တရား ကို ယုံမှားပြီး ကိုယ့်ကိုယ်ကိုယ် အရှုံးတံ့ဆိပ် ကပ်လိုက်သေးတာ။ မိုက်လိုက်တဲ့ ကျွန်မဟာ မမြင်ချင်တော့ပါဘူးလို့၊ ပစ်ပစ်ခါခါ နှင်ထုတ်ပြီးမှ ဆောက်တည်ရာမရ နေရာအနဲ့၊ ရှာခဲ့သူ။ ရှိနေသေးတယ်လို့ သိလိုက်ပြန်တော့လည်း မရှိစေချင်ပြန်သူ။ ငါ့ကြောင့် သူ နာဗျားရာတယ်လို့ သိသိလျက်နဲ့၊ ငါက ဘာများလုပ်မိလို့လဲလို့၊ ထန်းလက်နဲ့ကာချင်သူ၊ ကျွန်မဟာ တကယ်မကောင်းတဲ့ အစ်မပါပဲ။

ကားက မောင်းတိုက်လာတော့ ကျွန်မတို့အိမ်ကြီး ဝေးကျွန်ခဲ့တာကို ဘေးမှန်ကနေ ကျွန်မ မမိုတ်မသုန် စိုက်ကြည့်ရင်း လူက ထုံးထိုင်းဆို့နင့်။

*

မင်္ဂလာ ဆောင်ရွက်တော့မယ့် သတို့သမီးနဲ့ လားလားမျှ မတူဘဲ၊ နာရေးအသုံး ရှုသလို မျက်နှာသေး မျက်လုံးကြောင်တောင်နဲ့ ကျွန်မကို ဘေးကကြည့်ရင်း ကိုဦးမှာလည်း သက်ပြင်းတွေ တဟင်းဟင်းချလို့။

“ခက်တော့တာပဲ မီးမီးရယ်”





စာရေးသူ ကိုယ်ရေးအကျဉ်း

ဘွဲ့စင် ခု၊ နိုဝင်ဘာလ၊ ၁၅ ရက် ကြာသပတေးနေ့ နံနက်ခင်းတွင် ရန်ကျော်မြို့ ဂျာမဓါန္တု အာ ဦးမြှေသိန်း၊ အမိ ဒေါ်ဂျိုင်ဂျိုင်တင်ဝင်းတို့မှ ဖွားမြင်သည့် မွေးချင်းမရှိ တစ်ဦးတည်းသော သမီးဖြစ်၏။

အမည်အရင်း ဖြတ်သော်ခိုင်မင်း ဖြစ်ပြီး မိဘများ အစိုးရဝန်ထမ်းတာဝန်ဖြင့် အောင်လံဖြို့နယ်(ယခုမြေတွေမြို့နယ်)၊ မင်္ဂားတိုးအတွင်း၊ ရေရာတိုးမြစ်ကမ်းနယ်၊ အမှတ်(၃) ဓာတ်မြှေ့သူစာစက်ရုံတွင် တာဝန်ကျသဖြင့် ငယ်စဉ်ဘဝကို အညာအေသွင်ကုန်ဆုံးခဲ့၏။

ငယ်စဉ်ကပင် စာဖတ် စာရေးဝါသနာဏြိုးလုပြီး မိခင်သင်ကြားမှုဖြင့် အသက် ၇ နှစ်အရွယ် ခုတိယတန်း၌ပင် မြန်မာစကားပြုပါကျများအား သွေးအထားအသုံး ကောင်းစွာ တည်ဆောက်ရေးသားနိုင်ခဲ့လေသည်။ မိဘများကား ပညာရေး မျှော်လင့်ချက် ကြိုးများလေရာ အနေအထား ဖြိုးခြုံရဆောင်း၍ ထိုစဉ်ခေတ်၍ အခေါင်အဖျားအညာအေသေနေ သာမန်ဝန်ထမ်းလုံတန်းစားအနေဖြင့် ဝယ်ယူရန်ခက်ခဲသော နိုင်ငံ့ခြား Comic Bookများ၊ English ဘာသာ သင်ကြားရေးစာစောင်များ၊ ပိုဒီယိုတိတ်ခွေများအစရှိသည်တိုးအား ရန်ကျော်ရှိ သတ်ဥသားမိတ်ဆွေများမှတစ်ဆင့် ဋ္ဌကုန်ကြားကျခံမှာယူကာ ကြည့်မြင်ဖတ်ရှု လေ့လာစေခဲ့၏။

အခြေခံပညာမှုလတန်းအား စက်ရုံတွင်းရှိ အစိုးရကျောင်းတွင် တက်ရောက်ခဲ့ပြီး

င်းဝန်ထမ်းအိမ်ရာအခြေခံိုက် ကတ်သလစ်ခရစ်ယာသနပြုများထံ၌ အစဉ်မပြတ English အရေး၊ အဖတ်၊ အပြားအကြား စသည်တို့အား အပတ်တကုတ်သင်ယူခဲ့ရ၏။ အသက် (၁၁) နှစ်အရွယ်မှစ၍၏ မိဘများစေတိဖြစ်သော ရန်ကုန်တိုင်း၊ သန်လျှင်မြို့နေ ဖောင်၏နှမရင်းဖြစ်သူ အဒေါ်မှ ၈၇၂ကျေးမွားစွားစောင့်ရောက်ခဲ့သဖြင့် အခြောပညာ အထက်တန်းအထိ အ-ထ-က (၁) သန်လျှင်၏ သင်ယူခဲ့၏။

၂၀၀၁ ခုနှစ်တွင် င်းကျောင်းမှပင် ဂဏ်ထူး (၂) ဘာသာဖြင့် ဒသမတန်း အောင်မြင်ကာတိုင်းအဆင့် English အမှတ်အများဆုံးရရှိခဲ့လေသည်။ သို့သော် သချာ ဘာသာရပ်၏ အလွန်ဝါသနာနည်းကာ မြန်မာစာနှင့် Englishစာ သမိုင်းဘာသာရပ်စသည် တို့၌သာ စိတ်ပါဝင်စားထွန်းပေါက်သဖြင့် စိတ်ပညာအထူးပြု၍သော်လည်းကောင်း၊ English စာအထူးပြုသော်လည်းကောင်း တက္ကာသိုလ်တက်ရောက်ရန် ဆန္ဒရှိခဲ့သော်၌၊ မိဘများ၏ဆန္ဒအရ သန်လျှင်နည်းပညာကောလိပ်သို့သာ ဆက်လက်တက်ရောက်ခဲ့ရ၏။

ကောလိပ်တက်ရောက်စဉ်ကာလုံး အထက်တန်းစာမေးဂွင်မည့် ကျောင်းသား များအား ကျူးကြောင်ကြားခြင်း၊ မူလတန်းကျောင်းသားပေါ်များအား Englishစာသင်ကြားခြင်းစသည်ဖြင့် အပိုဝင်ငွေရရှိရန် လုပ်ကိုင်ခဲ့၏။

စိတ်ပါဝင်စားခြင်းမရှိသဖြင့် ကောလိပ်၏ စာစောင်များရေးခြင်း ကဗျာစာအပ်များထဲတို့ခြင်း စသည်တို့၌သာအချိန်ကုန်လျှက် အလွန်လုံးဖျင်းခဲ့ပြီး ဒုတိယနှစ် AGTI စာမေးဂွင်ကျူးသောကြောင့် ကျောင်းထွက်ကာ ပြင်ပကျူးကြောင်းခြင်းအလုပ်အား အချိန်ပြည့် လုပ်မည်ဟုဆိုရာ ဖောင်မှ ‘ကိုယ့်ဆုံးဖြတ်ချက်ကိုယ် တာဝန်မယူနိုင်သူ’ဟု ရုံးချုပ်ပုံသဏ္ဌာန် မေးချမ်းစိတ်ဖြင့် င်းစာမေးပွားအား နောက်တစ်နှစ်ထပ်မံဖြဖော်ခဲ့၏။

စာတိပေစများ စာရေးတိတ်စကပင် ရေးသားခဲ့သော်၌ အကိုးအခကြား မတိုက်ဆိုင်သဖြင့် လွန်စွာဝါသနာကြီးသော စာရေးခြင်းအလုပ်၊ Englishဝတ္ထုများအား ဘာသာပြန်ခြင်းအလုပ်တိဖြင့် အသက်မွေးရန်အခြေအနေကား မပေးခဲ့ချော်။

၂၀၀၇ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိကာ င်းနှစ်၌ပင် စင်ကာလိုင်ငံသို့ အလုပ်လုပ်ကိုင်ရှုံး ပညာဆက်လက်သင်ယူရန် ထွက်စာခဲ့ပြီး ၂၀၀၈ ခုနှစ်၌ Nangyang Technological University ၌ M.Sc ဘွဲ့ရပုံရန်လျောက်ထားရာ တက်ရောက်ခွင့်ရရှိခဲ့သော်၌ ကျောင်းစရိတ်အခက်အခဲကြောင့် တစ်နှစ်အကြာတွင် ကျောင်းမှထွက်ခဲ့ပြီး အချိန်ပြည့်လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့လေသည်။ လုပ်ငန်းခွင်တစ်ဖက်ဖြင့် Building & Construction Academy Singapore မှ ၂၀၁၂ခုနှစ်တွင် Construction Contract Management ဘာသာရပ်ဖြင့် ဒီပလိုမာဘွဲ့ရရှိခဲ့၏။ င်းကာလများ၌ Forum များ Blog များ၌အပေါ်တမ်းဝတ္ထုတို့များ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဆောင်းပါးများ

အား အချိန်အားသည်နှင့် ရေးသားခဲ့လေသည်။

စင်ကာပိုနိုင်ငံ၌ အမိအကူစသော အခြေခံအလုပ်အကိုင်များ လာရောက်လုပ်ကိုင်ကြရာသည် မြန်မာအမျိုးသမီးငယ်များ၏ လူမှုဘဝအက်အခဲများအား သရပ်ဖော်ရေးသားသည့် 'ခန့်ထပ်မှာနေသည်' ဟူသော ဝတ္ထုတိမှာ ထိုကာလတွင် Blog ဖတ်သူများအကြား အလွန်လူကြော်များ ရပ်နံစာချော်း အခြားနာမည်ရ စာရေးသူတစ်ဦးမှ ကူးယူဖော်ပြန်မည်ခဲ့သဖြင့် အချေအတင်းငါးခဲ့ရသောကြောင့် စိတ်ပျက်ကာ စာရေးခြင်းအားရပ်နား၍ ပိမိ Blog များအား ပိတ်သိမ်းခဲ့၏။

စင်ကာပိုနှင့် ဒုဘိုင်းတွင် Multinational Company များ၌ အချိန်ပိုင်းနှင့် အချိန်ပြည့် Site Engineer, Project Engineer, Quantity Surveyor အဖြစ် ၉ နှစ် လုပ်ကိုင်ခဲ့ပြီး ငင်းသာဝပ်ထွက်မပျော်ပိုက်သဖြင့် ၂၀၁၅ ခုနှစ်၌ မြန်မာပြည်သို့ပြန်ရန် ဆုံးဖြတ်ကာ ရန်ကုန်ဆောက်လုပ်ရေးလောက်၌ ရင်းနှီးမြှုပ်နှံ၍ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စာပေရေးသားခြင်းနှင့် နှစ်အတန်ကြာအဆက်ပြတ်ခဲ့လေသည်။

၂၀၁၀ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၌ သမီးကြီးကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်၌ သားအငယ်ကိုလည်းကောင်း ဖွားမြင်၍ ယခုအခါ သန်လျင်မြှုပ် အခြေနေထိုင်လျက်ရှိ၏။ သားအငယ်မှာ ဖွံ့ဖြိုးမှုနောင့်နှေးသော Special Need ရှိသည့် ကလေးဖြစ်သဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ အချိန်ပြည့် မိခင်အဖြစ် သားသမီးများ အားစောင့်ရှောက်ရင်း တစ်ဖက်တစ်လမ်းမှ အလွန်မြတ်နိုးလှသော စာပေရေးသားခြင်း အလုပ်အား ဆက်လက်လုပ်ကိုင်လျက်ရှိလေသည်။

